

去;不好意思, အော်ပစ်လိုက်ချင်တာ ~ လို့သာ။ 真想大喊一声,只因怕影响不好才没喊。 / ~ လို့ကျနော်ပြောပယ်လိုက်ဘူး။ 我不好意思推辞。

မကောင်းနဲ့ နှု၊ <m-kaun: nan> 不好的名声,丑闻

မကောင်းမကန်း I နှု၊ <m-kaun: m-kan> 不该做的,坏的: ကြမ္မာ ~ တည်း။ 命运不济。 II နှု၊ <m-kaun: m-kan> 不该有的行为

မကောင်းမြီ နှု၊ <m-kaun: myi> 因为吃喝嫖赌而欠的债

မကောင်းမှု နှု၊ <m-kaun: hmu> 坏事,恶业,恶行,坏行为

မကိုဋ် နှု၊ <m-gait> (巴) 皇冠,冠冕 (见 မင်းမြောက်တန်ဆာ 图)

မကိုဋ်သရဖူ နှု၊ <m-gait th-r-phu> 皇冠

မကိုဋ်အက နှု၊ <m-gait a-ka> 一种暹罗舞

မကန်း နှု၊ <m-gan> (巴) ①一种穴居海蟹 ②摩迦罗, 神话传说中的水生动物,形状类似鳄鱼

မကန်းကွက် နှု၊ <m-gan: gwet> 鳞状的图形

မကိန်း နှု၊ <ma' gein> 【数】奇数,单数

မကရ်း နှု၊ <m-gan> = မကန်း

မကရ်းကွက် နှု၊ <m-gan: gwet> = မကန်းကွက်

မကျေမချမ်း ကဝ၊ <m-kyei m-khyan> 不满地,不解恨,不甘心: စိတ်ထဲမှာ ~ ဖြစ်နေ၏။ 心中不满。

မကျိုးမကျည် ကဝ၊ <m-kyo: m-kyi> (古)无礼地,不尊敬地

မကြာခဏ ကဝ၊ <m-kyā kh-na> 经常,常常

မကြာမကြာ ကဝ၊ <m-kyā m-kyā> 常常

မကြာမတင် ကဝ၊ <m-kyā m-tin> 不久,立即

မကြာမမြင့် ကဝ၊ <m-kyā m-myin> 不久

မကြာမီ ကဝ၊ <m-kyā hmi> 不久(之前或之后)

မကြားနိုးနာ ကဝ၊ <m-kyā: no: na> = မကြားကျိုးကျွန်

မကြားကောင်းမနာသာ နှု၊ <m-khya: gaun: m-na dha> = မကြားဝံ့မနာသာ

မကြားကျိုးကျွန် ကဝ၊ <m-kyā: gyo: gyun> 充耳不闻: အမေပြောစကားကို ~ ပြု၍အခန်းထဲသို့ဝင်သွားသည်။ 只当没听见母亲说的话径自走进自己的房间。

မကြားနိုးနား ကဝ၊ <m-kyā: no: na> = မကြားကျိုးကျွန်

မကြားဝံ့မနာသာ နှု၊ <m-kyā: wun' m-na dha> 不堪入耳的(言词): ~ ရန်ရင်းကြမ်းတမ်းသောစကားတို့ကိုဆို၏။ 说了许多不堪入耳的粗话。 / ~ ဆဲရေးသည်။ 骂得入耳。

မကြီးမငယ် ကဝ၊ <m-kyi: m-nge> 没大没小地: ~ နဲ့ပိုလို့ကစားနေတယ်။ 没大没小的,还玩香烟盒呢!

မကြံအပ်မကြံရာ နှု၊ <m-kyan at m-kyan ya> 非份之想,不应有的企图

မကြည်မသာ ကဝ၊ <m-kyi m-tha> 不悦,不快: မျက်နှာ ~ နဲ့သာဖြစ်လို့လဲ။ 你脸色不悦,究竟为了什么呢?

မကြည်မသက် ကဝ၊ <m-kyi m-thet> = မကြည်မသာ

မကွေးမြို့ နှု၊ <m-gwei: myo> 马圭县城(旧译吻外)

မကွယ်မယွင်း ကဝ၊ <m-kwet m-ywin> 确切,不走样,一丝不苟: အထက်မှချမှတ်သောအမိန့်ကို ~ နာခံရပေမည်။ 对上级的命令要认真地执行。

မကွယ်မထောင့် ကဝ၊ <m-kwe m-htaun> 毫不隐瞒: ~ ဖွင့်ဟပြောဆိုသည်။ 毫不隐瞒地说出来。

မခေါ်မုန့် နှု၊ <m-khaw mon> = မခေါ်မုန့်လုံး

မခေါ်မုန့်လုံး နှု၊ <m-khaw mon' lon> 汤圆,元宵,也称为မုန့်လုံးရေပေါ်

မခိုတရီ ကဝ၊ <m-kho' d-yo> ①淡然地,神情自若,娴雅 ②非做作地,随便

မခိုသရီ ကဝ၊ <m-kho' dh-yo> = မခိုတရီ

မခိုမကပ် ကဝ၊ <m-kho m-kat> 不懈怠,不偷懒: ကျရာတာဝန်များကို ~ ဆောင်ရွက်ရမည်။ 应该不懈怠地把自己承担的任务搞好。

မခိုးမခန့် ကဝ၊ <m-kho: m-khan> 漫不经心,不尊重,无礼: တပည့်ကဆရာကို ~ မလုပ်ရဘူး။ 学生不应该对老师无礼。

မခံမသာ ကဝ၊ <m-khan' m-tha> 病病歪歪,病恹恹: ဆရာကြီးကားကျန်းမာရေးကောင်းလှပေရာ ~ ဖြစ်လေ့သည်။ 老先生身体颇好,很少见他疾病歪歪的样子。

မခံချိမခံသာ ကဝ၊ <m-khan gyi' m-khan dha> 不堪忍受

မခံချင်မိတ် နှု၊ <m-khan gyin zeit> ①好胜心,不服气的心理 ②不甘受欺,爱打抱不平的性格

မခေါက်မရက် ကဝ၊ <m-khaut m-yet> 怜惜,体谅

မခေါက်မလား ကဝ၊ <m-khaut m-la> = မခေါက်မအား

မခေါက်မအား ကဝ၊ <m-khaut m-a> ①惋惜,留恋 ②条件不允许: တခါတရံ ~ ရှိတတ်၏။ 有时条件不允许。

မ.....ခင် ကဝ၊ <m-....khin> (口)没.....以前,在.....以前: သူမလာခင်..... 他没来之前..... / သူတို့မရောက်ခင်..... 在他们到达之前.....

မခိုင်းတမည် ကဝ၊ <m-khain: t-me> (古)失敬,无礼

မခတ်တုံးကြီး နှု၊ <m-khout ton: gyi> 木头人,呆子

မခန့်မရည် ကဝ၊ <m-khan' m-yi> = မခန့်လေးစား

မခန့်မရည် ကဝ၊ <m-khan' m-yi> = မခန့်လေးစား

မခန့်လေးစား ကဝ၊ <m-khan' lei: za> 无礼,不尊敬: မိဘဆရာသားများကို ~ မဆက်ဆံရာ။ 不该对父母师长不尊重。

မခန်း I နှု၊ <m-khan> = တောပတ် II ဝ၊ <m-khan> 不止,不已: အံ့ ~ ဖြစ်သွားသည်။ 惊叹不已。

မချာ ကဝ၊ <m-khya> (古)永远

မချီ က၊ <m-khyi> 痛惜,难过,难受

မချီတရီ ကဝ၊ <m-khyi' d-yi> 痛苦不堪,十分悲痛: သူကမ်း ~ ပင်ပိုကြွေးပါတော့သည်။ 他悲痛地哭了。 / တွေးလျှင် ~ နှု မျှောမိသည်။ 回想起来感到非常痛惜。